

- =စုလျားပတ်
စုဝေ ကဲ <su' wei> 聚集,集合: ရွှေသားများ ~ ရှိတိုင်ငဲ့
ကြ၏。村民聚集在一起商量。
- စုသား နဲ့ <su' tha:> (古) အမြောက်အစုမြင်းအစုဝင်းအစု 等的成员
- စုသေး နဲ့ <su' thei:> (古)宫廷中守卫人员。
- ဗု ကဲ <su> ①凸出: နှုတ်ခိုး ~ သည်။ 撫着嘴。 / ဝေးပိုက် ~ သည်။ 大腹便便。 ②竖立着排起来: ဦး ~ သည်။ 把长鼓竖起来。 ③准备起跑(赛马、赛跑等): ထာ ~ သည်။ 准备起跑。
- စုကာ နဲ့ <su ka> ①【植】樟叶西番莲 Passiflora Laurifolia; 大果西番莲, 果实如木瓜大小, 能食 Passiflora Quadrangularis (granadilla) ②深紫色
- စုကာနို့ နဲ့ <su ka ni> [波]舵手, 现指船上管登记货物的人
- စုပုပုပုံ့ ကဝါ <su zu pout pout> 撫着嘴扳着面孔: သူ သည် ~ ဖြစ်နေ၏။ 他满脸不高兴。
- စုပုပုပုံ့ ကဝါ <su zu pha ba> (古)七拼八凑地
- စုစို့ I နဲ့ <su zin> (古)传统习惯 II ကဲ <su sin> 妥善安排, 安置
- စုဆောင် ကဲ <su hsaun> 给脸色看, 要脾气(撒嘴, 顿足等): မကျော်ယင်ဖွင့်ပြုပါ။ ~ မင်္ဂလာရှို့။ 不满意就直说, 别耍态度。
- စုကော့ နဲ့ <su z-ka> 佛本生故事中一个贪财的婆罗门的名字,(喻)贪食者, 贪财者
- စုတုတုမုတုတု ကဝါ <su tu du mu tu du> 故作生气, 佯带愠色: သူမသည် ~ မျက်နှာပေးလေးဖြင့်ကနဲ့ကရပြောသည်။ 她撒着嘴微有愠色娇声地说。
- စုဖာ ကဲ <su pha> ①(古)修理, 修缮 ②(古)搜集, 集会
- စုရှစ် နဲ့ <sur-ti/sul-ti> [印]①一种丝绸: ~ လျှော်၍ 细绸筒裙 ②印度人称伊斯兰教徒中的外国人
- စုလရာ နဲ့ <su l-ya> =ကျိုလယာ
- စုလာနာ့ နဲ့ <su la n-phä> 【植】波斯骆驼刺 Alhagi Maurorum (mintwort)
- စုလာမာကျို့ နဲ့ <su la ma kyi> 【植】山扁豆属植物, 番泻树, 旃那树 =ပွေးကို့း
- စုထို့ပုံ့ နဲ့ <sn li n-phä> 零碎什物: ~ ထို့ဝါရာသေတာက လေးတလုံး 装零碎杂物的一个小箱子 / ~ သည် 小贩, 卖杂货的人
- စုကျို့တို့ နဲ့ <su la' gan di' gain:> 【佛】雍藉牙在位时的一个教派, 因崇尚 စုဏ္ဍာ 经而得名, 小钟派
- စုသာတာပန် နဲ့ <su la' thaw: ta ban> 【佛】即将获正果的人(佛教徒认为获此正果的人今后二世不会入地狱)
- စုဇာ နဲ့ <su la> [巴] 首级, 头颅, 头: ~ သျော် 发髻,

- 头发
- စုဇာမဏ် နဲ့ <su la m-ni> ①忉利天上珍藏佛发的宝塔名称 ②王冠上的宝石
- စုဇာမနို့ နဲ့ <su la m-ni> =စုဇာမဏ်
- စုအောင့် နဲ့ <su aun> 赌气, 不给好脸色, 没好气: ဘိုင်ရှင် ~ နေသဖြင့်ညွှတ်သည့်မှာအနေခံလှသည်။ 主人板着面孔没好气, 客人很尴尬。
- ဗု I ကဲ <su> ①扎, 刺, 戳: အူး ~ သည်။ 扎刺了。 ②(声音)尖,(气味)刺鼻,(味道)浓厚: အသံ ~ သည်။ 声音尖厉。 / အနှံ ~ သည်။ 气味刺鼻。 / ဉ်ဟင်းသည့်အချင် ~ သည်။ 这菜太酸了。 ③眼睛刺痛: မျက်စီ ~ သည်။ 眼睛针刺般地痛。 ④起作用: တဖက်လုက်းတို့က သောစကားအတော် ~ နေပြီ။ 对方的谗言已经起了作用。 ⑤得报应: ဘုရား ~ သည်။ 遭天罚。 / ကျမ်း ~ သည်။ 应誓得报应。 ⑥直向, 正对着: ဗြိုင်အနောက် ~~~ တွင်ဘုံးလပ်မြေစာရွက်ရရှိသည်။ 城区正西方有一家水泥厂。 II နဲ့ <su> ①锥子: ~ နှင့်ထွင်းသည်။ 用锥子钻。 ②尖桩: ~ ချွန်း 蒺藜
- ဗု:က နဲ့ <su: ka> 尖桩
- ဗု:ကောက် နဲ့ <su: gaut> 手摇钻: ~ ခေါင်း 手摇钻头
- ဗု:စား ကဲ <su: za:> (古) 考虑, 探讨 II ကဝါ <su: za:> (古)笔直, 径直: မှုဆိုတဲ့ချွဲ့ချွဲ့ ~ । ရွှေးရှေးသွား၍။ 径直朝猎人走去。
- ဗု:ဗု: I ကဝါ <su: zu:> ①直直地: အရှေ့ ~ 正东 ②一定, 肯定无疑 II မား <su: su:> 驱使狗吠、狗咬而发出的吆喝声: ဒွေးသည် ~ တိုက်သဖြင့်ကိုက်ခဲခြင်းမှာအားထုတ်၏။ 在人的驱使下, 狗就争着去咬。
- ဗု:ဗု:ဗု: ကဝါ <su: zu: khyin gyin> 酸得厉害: သံရာ သီးကားရင်လေ ~ ဖြစ်လေတည်း။ 越成熟的柠檬味越酸。
- ဗု:ဗု:ရားရား ကဝါ <su: zu: ya: ya:> 杰出, 出色: တိုးပြည်ကို ~ အလုပ်အကျော်ပြနိုင်သည်။ 能很好地为国家服务。
- ဗု:ဗု:ရုံးရုံး ကဝါ <su: zu: ye: ye:> 注目而视: မျက်လုံးများက ~ ကြည့်သည်။ 大胆地注目而视。
- ဗု:ဗု:ရုံးရုံး ကဝါ <su: zu: ywa: ywa:> 尖声地, 强烈: ထို့ခွေးသည်တဲ့ချက်သာ ~ အော်ပြီးအသက်ထွက်သွားရှာသည်။ 那只狗只尖叫了一声就死去了。
- ဗု:ဗု့ကို့ ကဲ <su: zait> 全神贯注, 注意: ~ နားထောင်နေက သောကျော်းသူကျော်းသားများ 正在聚精会神听讲的学生们 / သူ့မျက်နှာခို့စုံးမှုးစိုက်စိုက်ကြည့်သည်။ 凝视着他的脸。
- ဗု:ဗု့ ကဲ <su: zan:> 探求, 试探, 打听: ကလေးဘဝမှု၏ ~ တတ်သာအလေ့အကျင့်ရှိအောင်လမ်းညွှန်ပေးသင့်သည်။ 应引导孩子从小养成钻研的习惯。 / လုန်ာအား ~ စင်ဆေးသည်။ 给病人作检查。
- ဗု:တကား နဲ့ <su: d-ka:> 一种药用植物